

~ ဆန်း: 传奇性小说 / ~ ဝို 短篇小说 / ~ ရှည် 长篇小说 / ဆန်းဆက် ~ 长篇连载小说 / လှံချင်း ~ 单行本小说 / ရုပ်ရှင် ~ 电影剧本改编的小说 / ပြောင်း ~ 话剧改编的小说

ဝတ္ထုကံမြေ နှ၊ <wut htu' kan myei> = ဝတ္ထုကံမြေ  
ဝတ္ထုကြောင်း နှ၊ <wut htu' gyaun> 小说内容  
ဝတ္ထုဒါန နှ၊ <wut htu' da na'> 布施的物品  
ဝတ္ထုပစ္စည်း နှ၊ <wut htu' pyit si> 物, 物质  
ဝတ္ထုပြာ နှ၊ <wut htu' bya> 黄色小说, 淫秽小说  
ဝတ္ထုရုပ် နှ၊ <wut htu' yout> ①物质 ②缅甸佛教指人体感觉器官: ~ ခြောက်ပါး: 眼、鼻、耳、舌、身、心  
ဝတ္ထုသွား နှ၊ <wut htu' dhwa> ①故事情节 ②小说情节

ဝတ်ထည် နှ၊ <wut hte> 衣服, 服装  
ဝတ်ပန်း I နှ၊ <wut pan>: 【植】红花, 也称为ဆူပန်း II နှ၊ <wut pan>: 浅栗色的, ~ ထည် 浅栗色布或衣服 / ~ ပုဆိုး: 浅栗色男筒裙 / ~ ရောင် 浅栗色

ဝတ်ပန်းရည် နှ၊ <wut pan: yi> 花蜜  
ဝတ်ပုံစားပုံ နှ၊ <wut pon sa: bon> 衣着穿戴: ~ ကတ ရုတ်နှင့်သိပ်တူတာပဲ။ 衣着很像中国人。

ဝတ်ပြေ က၊ <wut pyei> (罕) 尽职  
ဝတ်ပျံ က၊ <wut pyu'> 【宗】①做礼拜, 拜佛, 诵经祷告 ②侍候, 接待, 为……做杂务, ဧည့် ~ သည်။ 招待客人。 / ဆရာသမားအား ~ သည်။ 侍候师傅。 ③尊敬

ဝတ်ပြုသီချင်း နှ၊ <wut pyu' th-khyin>: 【宗】祈祷, 赞美歌  
ဝတ်ပြု နှ၊ <wut phyu> 洁白的衣服  
ဝတ်ပြုစင်ကြယ် နှ၊ <wut phyu sin kye> 洁白的衣服(多为守戒人所穿)

ဝတ်ပြေ က၊ <wut phyei> (罕) ①尽责, 下级对上级尽职 ②侍候僧侣, 为僧人捶背, 按摩

ဝတ်ပြုည့် က၊ <wut phyei'> ①(对佛或僧侣)参拜, 表示尊敬 ②侍候僧侣, 为僧人捶背, 按摩: ကိုရင်ထိုကားဆရာတော်အား ~ ကြံ့(ဝါ)နင်းပေးကြံ့ရသည်။ 小和尚要给大法师服务, 即为他轻踩背部腿部。

ဝတ်မှီးဝတ်မြေ နှ၊ <wut mo: wut myei> 布施的土地, 为佛捐地(用来收地租, 修缮寺庙)

ဝတ်မြေ နှ၊ <wut myei> = ဝတ္ထုကံမြေ  
ဝတ်မြေဝန် နှ၊ <wut myei wun> 主管寺庙土地的官  
ဝတ်မှုန် နှ၊ <wut hmon> 【植】花粉  
ဝတ်မှုန်ကူး က၊ <wut hmon ku>: 【植】传粉: ပင်တည်း ~ ခြင်း: 自传花粉 / ပင်ခြား ~ ခြင်း: 异花传粉  
ဝတ်မှုန်စပ်ယှက် က၊ <wut hmon sat shet> 【植】授花粉  
ဝတ်မှုန်ပြန် နှ၊ <wut hmon pyun> 【植】花柱  
ဝတ်မှုန်ရည် နှ၊ <wut hmon yi> 花蜜

ဝတ်မှုန်ဝတ်ဆံ နှ၊ <wut hmon wut hsan> 花粉  
ဝတ်မှုန်အိတ် နှ၊ <wut hmon eit> ①【植】花药 ②【动】(工蜂身上的器官)花粉篮

ဝတ်မှုန်အိမ် နှ၊ <wut hmon ein> = ဝတ်မှုန်အိတ်  
ဝတ်ရုံ I က၊ <wut yon> 穿戴 II နှ၊ <wut yon> 长外衣, 长袍(尤指教士、法官、教授等的礼服)

ဝတ်ရက် နှ၊ <wut yet> 花蜜: ပန်း ~ 花蜜  
ဝတ်ရည် နှ၊ <wut yi> 花蜜: ပန်း ~ 花蜜  
ဝတ်ရွတ် က၊ <wut yut> 诵经

ဝတ်ရွတ်စဉ် နှ၊ <wut yut sin> (平时诵经用的)佛经摘要  
ဝတ်လဲ နှ၊ <wut le>: (古)衣服, 礼服  
ဝတ်လဲပေါ က၊ <wut le: z-ba> (古)交替地  
ဝတ်လဲပေ က၊ <wut le: s-pha'> = ဝတ်လဲပေါ

ဝတ်လဲတော် နှ၊ <wut le: daw> 龙袍, 神仙衣  
ဝတ်လဲတော်ကျ နှ၊ <wut le: daw gya'> 王族穿过的衣服  
ဝတ်လဲပုဆိုး နှ၊ <wut le: p-hso>: (古)筒裙

ဝတ်လုံ နှ၊ <wut lon> ① = ဝတ်ရုံ II ②博士长袍  
ဝတ်လုံတော်ရ နှ၊ <wut lon daw ya'> (准予出席高等法庭的)大律师 ②英国统治缅甸时期, 在英国获得法学学位的人

ဝတ်လုံဖြူ နှ၊ <wut lon byu> 白色长工作服  
ဝတ်လုံလိုက် က၊ <wut lon lait> (律师)为…辩护, 当有资格出席高等法庭的律师

ဝတ်လစ်လစ် က၊ <wut lit s-lit> 赤条条地, 一丝不挂地  
ဝတ်သုံးပါး နှ၊ <wut thon: ba>: 僧人及世人应有的道德修养, 包括 လောကဝတ်礼貌待人, ဓမ္မဝတ်修身养性, ရာဇဝတ်遵纪守法

ဝတ်အသင်း နှ၊ <wut a-thin>: 善男信女们的积善会(进行斋僧, 清扫寺庙, 诵经等活动)

ဝိတ် I နှ၊ <weit> [英 weight] 重量, 分量, 体重: ပယ်သာ ~ (拳击、摔角等的)次轻级 II နှ၊ <weit> = ဝိင်  
ဝိတ္တာရ နှ၊ <weit ta ya'> [巴]扩大, 引申, 发挥: ~ အားဖြင့် တောသည်။ 扩展开来讲。

ဝိတ္တာရချဲ့ က၊ <weit ta ya' khye'> 详细叙述  
ဝိတ်မ က၊ <weit ma'> 举重

ဝိတ်လျှော့ က၊ <weit shaw'> [英· 缅 weight + လျှော့] (婉)小便

ဝုတ် I က၊ <wout> (古)旋转 II မသာ၊ <wout> (狗吠声)汪汪: ~ ကနဲဟောင်တယ်။ 狗汪地叫了一声。 / မီး ~ ကနဲပြိမ်းသွားတယ်။ 火噗地一声灭了。

ဝုတ်ဝုတ်မြည် က၊ <wout wout myi> 狗吠  
ဝုတ်လည် က၊ <wout li> (诗)旋转、转弯  
ဝုတ်ဝုတ်လည်လည် က၊ <wout wout li li> 灵活地: ~ မောင်ဆိုရည်ကား၊ ချွတ်သည်မရှိ။ 你说的话滴水不漏。